

Nga” shain” yham

ငါးရှိုင်းရဲ့အိမ်ကလေး






Nga'' Shain'' yham vo am: mae jo;
ra''.

ငါးရှိုင်းအိမ်ကလေးဟာ ရွာထိပ်မှာရှိတယ်။



Nga'' Shain'' yham nhae mae jung
jo; ra''.

ငါးရှိုင်းအိမ်ဘေးမှာ ကျောင်းရှိတယ်။



Nga'' Shain'' byin cao: qe we' jung
ye'' ra''.

ငါးရှိုင်းက သူမသူငယ်ချင်းတွေနဲ့ ကျောင်းကိုသွားတယ်။



Nga'' Shain'' yham Hhid' mae bin:
khyae jo; ra''.

ငါးရှိုင်းအိမ်ရှေ့မှာ ပန်းခင်းလေးရှိတယ်။



Nga'' Shain'' bin: khyae mae qid
sheim'' ra''.

ငါးရှိုင်းက ပန်းပင်လေးတွေကို နေ့တိုင်း ရေလောင်းပေးတယ်။




Nga'' Shain'' yham mae qo, vo,
l-kha: l-nyhau: we' nung: na: ra''.

ငါးရှိုင်းရဲ့ အိမ်ခြံဝန်းထဲမှာ ကြက်၊ ဝက်၊ ခွေး၊ ကြောင်နဲ့ နွားတွေ
လည်းရှိတယ်။



Nga'' Shain'' gug nyhug' jham re
ne, qug, zo zho'' ra''.

ငါးရှိုင်းက အကောင်လေးတွေကို နေ့တိုင်း အစာကျွေးတယ်။



Nga'' Shain'' yham o mae shi: gae
jo; ra''.

ငါးရှိုင်းရဲ့ အိမ်အနောက်မှာ သစ်သီးပင်တွေရှိတယ်။



Nga'' Shain'' byin cao: qe we' shi:
phyo' zo'' ra''.

ငါးရှိုင်းနဲ့ သူမသူငယ်ချင်းတွေသစ်သီးအတူ ခူးစားကြတယ်။



Nga'' Shain'' yham wa gyai pyo''
ra''.

ငါးရှိုင်းရဲ့ အိမ်လေးဟာ သိပ်ပျော်စရာကောင်းတဲ့အိမ်လေးပါ။



Jo



မကူရီ (နာဂ) လူငယ်အစည်းအရုံးမှ ရေးသားပြုစုသော “လိုင်းဆန်းရဲ့ အိမ်ကလေး” ပုံပြင်စာအုပ်အား
လော်ဝေါ်စာပေနှင့် ယဉ်ကျေးမှု ဗဟိုကော်မတီမှ ဘာသာပြန်ဆိုသည်။

